

မာတိကာ

အစဉ်မြင့်ဂေါက်သီးရှိကုန်အားကာစာနည်ပြဆရာ ဦးကိုကိုလေး၏ အမှာစကာ	၃
ဘရေးသူ၏ အမှာစကာ	၁
ဂေါက်သီးရှိကုန်အားမြင်းဆိုင်ရာ ပြဿနာများ အစမြေရှုညွှန်ပါ	၃
ဂေါက်သီးကာစာသုတ္တ၏ အသာနအလု	၅
 အခန်း (၁) ဂေါက်သီးကာစာသုတ္တ လိုက်နာရယဉ်ကျင့်ပတ်နှစ်	၇
ဂေါက်သီးရှိကုန်သမားကျင့်ပတ်ရှိယွင်းမှု	
 အခန်း (၂) ဂေါက်ကွင်နှင့်ဂေါက်တဲ့အကြောင်း	၁၆
ဂေါက်စည်းမျဉ်ဘယ်ကစုပါသလဲ၊ အသွေးရစည်းဆိုသည်မှာ အဘယ်နည်း၊ မြန်ဟ ဂေါက်လောကအစ မြန်ဟာဂေါက်ကလပ်၊ ကိုဒီဆိုတာ ဘာလဲ၊ အက်ဇ်လိုင်းနဲ့ ပရ [့] အားလုံးဆိုတာ ဘာလဲ၊ ဟင်းကိုကပ်ဆိုတာ ဘာလဲ၊ system 36 တွက်နည်း Stoke Index ဆိုတာ ဘာလဲ၊ ဘယ်နှစ်ကျင့်ပေးသင့်ပါသလဲ၊ ကွင်းအလိုက် မတူညီသော Handicapi လူအလွှာနှင့် အခေါ်အစောင်း၊ ဂေါက်တဲ့နှင့် သိမ်တိဖွံ့ဖြိုးရာများ၊ သဲကျင်းရှိက်တွတ်တဲ့ နှင့် မြန်ဟုဂေါက်ကွင်အရှိုး၏ ဂေါက်တဲ့နှင့် ဂေါက်တဲ့ပြောင်းလဲခြင်း၊ ပတ်တီးစည်းခြင်း၊ ပါတနာအရှင်းချင်း ဂေါက်တဲ့မျှသုံးခြင်း	
 အခန်း (၃) ဂေါက်သီးစရိတ်ကြိုး	၂၉
တိရန်ပေါ်မှာ တရားမပင်တဲ့ ရှိက်ရန်အလှည်နှင့် တိရန်၊ ဂေါက်သီးအား စည်ဗျယ်ရှုက်ဖြင့် ရှိက်ခြင်း၊ မဝတ်တဲ့အရှိန်ခြင်း၊ ဘောလုံးကို တင်ကြောင်းထက်မက ထိခြင်း၊ တိရန်အနီး လေ့ကျင့်ခြင်း၊ ဂေါက်ကွင်းထဲက အဟန်အတာများ၊ ခြုံစည်းရှိုးပိတ်ဆိုမှု၊ ချွဲ့နေသော ဘောလုံးကို ရပ်စေခြင်း၊ လမ်းကြောင်းပြောင်းစေခြင်း၊ ရပ်နေသော ဘောလုံးအား ချွဲ့ခေါ် ခြင်း၊ ဂေါက်ကွင်းထဲက တိုင်များ	
 အခန်း (၄) ဘန်ကာ၊ ပါးတားဟဲ့အတ်၊ လစ်ထရယ်ပါးတားဟဲ့အတ်နှင့် ရှိက်ခွင့်မရှိသောနေ့ရာ	၄၀
Back Swing တွင် သတိပြုစရာများ ဘန်ကာအတွင်း ကတား၌မရသော အခြေအနေ၊ လစ်ထရယ် ပါးတားဟဲ့အတ် L.W.H နှင့် ပါးတား ဟဲ့အတ် W.H ကွားချက်များ၊ ရှိက်ခွင့် မရှိသောနေ့ရာ၊ ကတား၌မရနိုင်သော ဘောလုံး၊ ပြုပြင်ဆောင်ရွက်ပတ်ဝန်းကျင်ထိနိုင်လွယ် သောနေ့ရာ	

အခန်း (၅) ဘောလုံးလွှာတ်ခြင်း	၅၄
ဖို့အစရာ၊ ဘောလုံးနေရာမှတ်ခြင်း၊ ဘောလုံးအား ပြန်လည်လွှာတ်ချုပ်ညှိ အခြေအနေ များ၊ တုတ်တစ်ပြန်၊ တုတ်နှစ်ပြန် ကွားချက်၊ ဒေရာယူခဲ့သော ဟွောည်းနှင့် လုံးပေါ်တ် ရုပည်၊ Thomas LEVETT ၏ +J အပြော ဒက်ရခဲ့သည့်ဖြစ်ရပါ၊ အနီးဆုံးသက်သာခွင့် ရုပည်နေရာ၊	
 အခန်း (၆) ဂရင်းပေါ်မှာ (ON THE GREEN)	၆၁
ကျင့်ပင်ခြင်း၊ ဂရင်းပေါ်မှာ တည်ထားသော ဘောလုံးကျင့်ပင်ခြင်း၊ တည်ထားသော ဘောလုံးရော်ခြင်း၊ ပတ်တင် Putting Ball ဘောလုံးလဲခြင်း၊ ဂရင်းပေါ်မှာ လုပ်နိုင်တဲ့ ကိုစုံဝါ မျိုး၊ အလုပ်တိုင်း၊ ကျင့်နှုတ်ခမ်းပက ဘောလုံးအရာ၊	
 အခန်း (၇) အထွေထွေမှတ်စွာ (GENERAL NOTES)	၇၁
အတေးထိုးအဘာလုံး၊ မအသောခင် ဘောလုံးနှစ်လုံးရှိက်ပါ၊ ပျောက်ဆုံးအဘာလုံး ယာယိုရေး ဆိုတိုင်း၊ ဖို့အစရာများ ကတားနေဖို့ ဓမ္မာက်ရထာက်နေရာယူပြီး ဘောလုံးခြော့ခြင်း၊ ဘောလုံးသုန်းရှင်းရေး မလုပ်နိုင်သော နေရာများ၊ ကတားရန်နေရာ တည်ဆောက်ခြင်း၊ သတင်းအရှုပ်အလက်ရုပ်ခြင်းနှင့် အကြောက်ဝတော်းခံခြင်း၊ ကျွဲ့ပြားပါဝေ၊ အပြောက် +J ရှုက်နှင့် အပြောက် +J ကွားချက်၊ ဝက်းကော်၊ ပြုပြုပွဲတွေ့ နောက်ကျွဲ့ခြင်း၊ မလော့ သော ကြိုးကြော့မှု ပလ်ဆောင်း၊ နှစ်ပြုပွဲတွေ့ နောက်ကျွဲ့ခြင်း၊ အစုံးအဖြတ်ပြုပြုပွဲ ထုတ်ပယ်ခြင်း၊ အြစ်ပေါ်လာနိုင်သော ဥပဒေပြုပ်ဆင်ရှုက်များ၊	
 အခန်း (၈) အစိုးကျင့်ဆိုရှိချက်များ	၈၅
ကျိုးကိုးစာရင်း	၉၀
ကိုယ်ရေးအစွဲအဖွဲ့အကျိုး	၉။